





တၢ်မၤကွၢ်အံၤအိၣ်ဝဲဒၣ်လၢပုၤကိးဂၤ ဒဲးအဂီၢ်လီၤ.



တၢ်မၤကွၢ်န့ၣ်အိၣ်ဝဲဒၣ်လၢပုၤကိးဂၤဒဲးအဂီၢ်, ဖဲန့ၣ်တမ့ၢ် ဝဲဒၣ်အိးစတုၤဌာယါအထံဖီ ကိးဖိမ့ၢ်တမ့ၢ်ပုၤအိၣ်ဆိး လီၤစိၤလၢထံကိး တဘျီအံၤအပူၤသ့အခါဒၣ်လဲၣ်န့ၣ်လီၤ.

တၢ်အံၤဟံၣ်ဃုာ်ပုၤတမ့ၢ်ဒီးကိးဖိလၢထံကိး အဂၤတဖၣ်, ပုၤသးလီၢ်ကျဲးဃုာ်ဖဲးဃုာ်မၤတဖၣ်ဒီးပုၤဃုာ်ထီၣ်လီၢ်ကဒု တဖၣ်န့ၣ်လီၤ.

နတလိၣ်ဘၣ်မဲးဒဲးခဲရဲအကးဘၣ်. နတၢ်အစၢ တဖၣ်ကဒိဘၣ်မၤဟူးနဘၣ်စၣ်အတၢ်အိၣ် သး န့ၣ်လီၤ.



လၢတၢ်ကထံၣ်န့ၣ်တၢ်မၤကွၢ်အလီၢ်လၢတလိၣ်ဟ့ၣ်အပူၤ လၢ အအိၣ်ဘူးဒီးနၤတဖျါာ်အဂီၢ်, ကိးဘၣ်လီၤတဲစိဆူ ထံ ကိးခိၣ်ရဲန့ၣ်ဘဲရးစံတၢ်မၤစၢၤအလီၢ်ကျိၤ (National Coronavirus Helpline) လၢ ၁၈၀၀ ၀၂၀ ၀၈၀ န့ၣ်တက့ၢ်. လၢတၢ်ကျိးထံဒီးတၢ်ကတိၤကျိးထံအတၢ်မၤစၢၤအတၢ်ဖဲးတ တၢ်မၤတဖၣ်အဂီၢ်ကိးဘၣ် ၁၃၁ ၄၅၀ န့ၣ်တက့ၢ်.

လဲၤအိၣ်သကိးဘၣ် [health.gov.au](https://www.health.gov.au) လၢ **COVID-19** အတၢ်ဂ့ၢ်တၢ်ကျိၤဆူညါအဂီၢ်တက့ၢ်.